

1. God's Calling

၁။ ဘုရား၏အခေါ်ခံခြင်း

၁။ လံးခါမ်,တၢင်းကဆ်တြေးပီခ်လဝ်းဂွင့်

Matthew 4:18-22 As Jesus was walking beside the Sea of Galilee, He saw two brothers, Simon called Peter and his brother Andrew. They were casting a net into the lake, for they were fishermen. "Come, follow me," Jesus said, "and I will make you fishers of men." At once they left their nets and followed Him. Going on from there, He saw two other brothers, James son of Zebedee and brother John. They were in a boat with their father Zebedee, preparing their nets. Jesus called them, and immediately they left the boat and their father and followed Him.

ရှင်မသဲခရစ်ဝင် ၄:၁၈-၂၂ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရိုမုန်နှင့်အန္ဒြေ၊ ညီအစ်ကိုနှစ်ယောက်တို့သည်တံငါဖြစ်၍၊ အိုင်တွင်ပိုက်ကွန် ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ ထိုသူတို့အား ငှါနောက်သို့လိုက်ကြလော့။ သင်တို့သည် လူကိုများသော တံငါဖြစ်စေခြင်းငှါငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊ ထိုသူတို့သည်ချက်ခြင်း ပိုက်ကွန်ကို စွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။ ထိုမှလွန်ပြန်လျှင်အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ ဧဏား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန် ပြင်နေသည်ကိုမြင်၍ ခေါ်တော်မူ၏။ ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့် လှေကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

ရှမ်းလဝ်းမၢတ်းဧထ, ၄:၁၈-၂၂ ခွဲးမိုဝ်းကဆ် လဝ်းယေ,သု လွမ်းဂိုမ်းဆွင် ဂၢ,လိလး ဂျ,ယူ,ဆဆင်လိုင် မဆ်းလဝ်းထူပ်းဂုဆ် ပေ,တရု ကဆ်လံးလိုင်; သိမုဆ်, တင်း ဆွင်လံးမဆ်း ကဆ်,တရေ, ခပ်သွင်ပီ;ဆွင် ဝါဆ်,ခေယူ,ခွဲးဆွင်ကော့;။ ခပ်လိုင်;ခေဆ်ပီခ်တမ်,ငျးဂျ,ပျ,ကော့;။ မဆ်းလဝ်းဂျေဂွင့်ခပ်လးဝါ;— လွမ်းပျ; လင်ဂပ်တျ။ ဂပ်တမ်းဂျေ;သုပီခ်တမ်,ငျးကဆ်ဂျ,ဂုဆ်းကော့;၊ မိုဝ်းကဆ်ဝါ;ခေင်, ခေလိုင် ခပ်လိုင်;ခေဆ်ဂျေ;ပီတ်;ဝံ့ခေခပ်သေယဝ် လွမ်းပျ;လင်မဆ်းလဝ်းဂျ,ဂမ်းလိဝ် ကော့;။ ဝံးသေမဆ်းလဝ်းပူဆ်သေဂျ;တီးဆဆင်ဂျ,ယဝ် သမ်ထူပ်းဂုဆ်ပီ;ဆွင်သွင်ဂျေ, ကဆ်ပီခ် ယျ,ဂုဝ်, လုဂ်းလံး လေ,ပေ,တေး၊ တင်းဆွင်လံးမဆ်း ယုဝ်းဂျါဆ်,၊ ဧမးဆင်ခေခပ်ယူ,ဂျ;ခေိုင်ဂိုဝ်းလူလ်းဂဆ်တင်းပေး;ခပ်ကော့;။ မဆ်းလဝ်းဂွင့်ကပ်ခပ်လး; ခပ်ဂျေ;ပီတ်;ဝံ့ဂိုဝ်းခပ်တင်းပေး;ခပ်သေယဝ် လွမ်းပျ;လင် မဆ်းလဝ်းဂျ,ဂမ်းလိဝ်ကော့;။

Discussion: They were called while they were actively at work. They were low-class people.

ဆွဲးနွဲးရန် = အဆင့်အတန်းနိမ့်ကျသောသူများဖြစ်သည်။
အလုပ်လုပ်နေကြတုန်း အခေါ်ခံရ၏။

ကဆ်တေလံးဂုပ်,လၢတ်; = ပီခ်ခပ်လိုင်;ကဆ်တုဂ်းတီမ်,

လံးခါမ်,ဂွင့်ကပ်မိုဝ်းကဆ်ခပ်ယင်းဂြိုတ်းဂါဆ်ယူ,

Matthew 9:9 As Jesus went on from there, He saw a man named Matthew sitting at the tax collector’s booth. “Follow me,” He told him, and Matthew got up and followed Him.

ရှင်မသဲခရစ်ဝင် ဇူးဇု ယေရှုသည်ထိုအရပ်မှကြွတော်မူလျှင်၊မသဲအမည်ရှိသောသူ တယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူသည်။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။

ဂျမ်းလဝ်းမတ်းဧထ, ဇူးဇု မိုဝ်းကဆ် လဝ်းယေ,သုလုဂ်းသေဂး;တီးဆခ်ဧလးဂျ,ယူ, ဆခ်လိုင် မခင်းလဝ်း ထုပ်းဂုဆ်ဂုဆ်းဂေးခိုင်; ကဆ်လံးဂွင့်ဂြိုတ်းလိုင်; မတ်းဧထ, ဆခ် ခင်းယူ,ဂးခင်းထိုင်ဂ်းခွဆ်,ဂေး။ မခင်းလဝ်း ဂွင့်မခင်းဧလးဝး;— လွမ်းပး; လင်ဂပ်တျ, ဝးခင်,ခ်ဂေး။ ဂေးဆခ်ဂေးလုဂ်းဂမ်းလီဝ်ဧလး; လွမ်းပး;လင်မခင်း လဝ်းဂျ,ဂေး။

Discussion: He was actively at work when he was called. He was a rich man. He was the one people disliked.

ဆွေးနွေးရန် = အလုပ်ခွင်တွင် အလုပ်လုပ်နေတုံး အခေါ်ခံရသည်။

ချမ်းသာကြွယ်ဝသူဖြစ်သည်။ သူများမကြိုက်မနှစ်သက်သောသူဖြစ်သည်။

ကဆ်တေလံး;ကုပ်,လတ်း; = လံးခါမ်,ဂွင့်ကပ်မိုဝ်းကဆ်ယင်းဂ်းခွဆ်,ယူ, ပီဆ်ဂေးကဆ်မီးငိုဆ်း၊ ပီဆ်ဂေးကဆ်ပိုဆ်း;လင်း

1 Corinthians 1:1-2 I, Paul, called to be an apostle of Christ Jesus by the will of God, and our brother Sosthenes, To the church of God in Corinth, to those sanctified in Christ Jesus and called to be holy, together with all those everywhere who call on the name of our Lord Jesus Christ - their Lord and ours:

ကောရိန္တု သြဝါဒစာပဌမစောင် ၁:၁-၂ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ခန့်ထားသောငါ ပေါလု နှင့်ငါ့ညီ သုဿင် သည်၊ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍သန့်ရှင်းသူအရာ၌ခန့်ထားသောသူတည်းဟူသော၊ ကောရိယုမြို့၌ရှိ သောဘုရားသခင်၏အသင်းတော်မှစ၍ခပ်သိမ်းသောအရပ်၌ငါတို့သခင်ယေရှုခရစ်ကို ပဌနာပြုသောသူအပေါင်း တို့ကို ကြားလိုက်ပါ၏။

၁ ဂေးရီဆ်,ထု ၁:၁-၂ ဂပ်၊ ပေးလု၊ ကဆ်လံးခါမ်,တင်းကဆ်ခါဆ်းဝံ ခင်းကရျ, တမာဆ်,လဝ်း၊ ဂွမ်းပိုဝ်းကလူဝ်,ဗြေးပီဆ်လဝ်း၊ ကိတ်,တင်းဆွင့်ဂုဝ်း သုတ်သိဆ်,၊ ပခင်ငါဆ်းဂျ,တီးလိုင်လဝ်း;ဗြေးပီဆ်လဝ်း; ကဆ်မီးခင်းဝိုင်းဂေးရီဆ်,ထုကဆ် ပီဆ်ခပ် လိုင်ကဆ်ဂင်းလွတ်;တင်းကပျိုတ်;ဂွမ်းပိုဝ်း; လဝ်းယေ,သုခရိလုံ ဧလးလံးခါမ်,တင်း ကဆ်ဂွင့်ဝး;ဂုဆ်းမူတ်းလင်,တင်းလံး;ကိတ်,တင်းခပ်လိုင်ကဆ်ဂြိုတ်းသူးတွင်းပထခေ,

ဂျူးတီးဆေး၊ မုလှိုင်၊ သီလင်း၊ ဂုဏ်းလင်း၊ ယေ၊ သုဂ္ဂု၊ တီးဂူ၊ လီခင်၊ မီးတင်း၊ သီလင်း၊ တင်းလှိုင်
ခေခင်၊ ဂျူး။ လင်း၊ ခေခင် ပီခင်၊ ဂုဏ်းဂုဏ်း၊ လင်း၊ လင်း။ လင်း၊ သုဂျူး၊ လင်း၊ ဂျူး။

Discussion: Paul was called when he was actively on duty.

He called even the greatest enemy of His people to become His disciple.

ဆွေးနွေးရန် = ရှင်ပေါလု သူ့တာဝန်ဝတ္တရားကို ထမ်းဆောင်နေတုန်း အခေါ်ခံရ၏။
ခရစ်ယာန်များကို နှိပ်စက်ညှဉ်းဆဲနေတုန်း အခေါ်ခံရ၏။

ကန်တေလံ၊ ဂုဏ်၊ လင်း၊ = လင်း၊ ပေးလှ လမ်း၊ ဂွဉ်၊ ကန်မိုင်း၊ ကန်မန်း၊ ဂိုဏ်း
ပွင့်ထမ်း၊ ကန်မန်း၊ ယူ၊ ခေခင်၊ ဂျူး။

John 1:43 The next day Jesus decided to leave for Galilee. Finding Philip, He said to him, “Follow me”

ရှင်ယောဟန်ခရစ်ဝင် ၁:၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှါ အလိုတော်ရှိလျှင်
ဖိလိပုကို တွေ့၍၊ ငါ့နောက်သို့လိုက် လော့ဟု မိန့်တော်မူ၏။

ဂျမ်းလင်း၊ ယုဉ်းဂျာခင်၊ ၁:၄၃ ခင်း၊ ဝမ်း၊ မိုင်း၊ ဖုန်း၊ မန်းလင်း၊ မီးကလှိုင်၊ ခွဲ၊ ခွဲ၊
မိုင်း၊ ဂျူး၊ လိလေး၊ ဂျူး။ မန်းလင်း၊ ထုဉ်းဂျာခင် ဖိလိပု၊ လေး၊ လင်း၊ ဝု၊ လွမ်း၊ ပု၊
လင်ဂင်၊ တု၊ ဝု၊ ခင်၊ ခေခင်၊ ဂျူး။

Discussion: Jesus called any one as He likes.

ဆွေးနွေးရန် = ယေရှုခရစ်တော် အလိုရှိသည်အတိုင်း ခေါ်၏။

ကန်တေလံ၊ ဂုဏ်၊ လင်း၊ = မန်းလင်း၊ ဂွဉ်၊ ကန်မန်းလင်း၊ မီးကလှိုင်၊ ခွဲ၊ ဂွဉ်၊ ခေခင်
ဂျူး။

John 15:16 You did not choose me, but I chose you and appointed you to go and bear fruit—fruit that will last.

ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၆ သင်တို့သည် ငါ့ကို ရွေးကောက်ကြသည်မဟုတ်။ ငါသည်
သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကို သီးမည်အ
ကြောင်းနှင့် ငါ့နာမကို အမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း
သင်တို့ကို ငါခန့်ထား ၏။

ဂျမ်းလင်း၊ ယုဉ်းဂျာခင်၊ ၁၅:၁၆ သူလိုင်း၊ ဂိုဏ်း၊ ကန်ဂင်၊ ကန်၊ လင်း။ ဂင်လိုင်း၊ ဂိုဏ်း၊ ကန်သူ
ဂျူး။ ဂင်ခါခင်၊ သူဝိုင်း၊ သူလမ်း၊ ခု၊ လေး၊ မာန်၊ မာန်၊ ကန်မန်း၊ ခိုင်၊ လေး၊ ဂွဉ်၊ ပေးလှလင်း၊
ပခင်၊ ဂျူး၊ ကန်သူယွမ်း၊ တင်း၊ သီလင်း၊ တင်းလှိုင် ခင်း၊ ခေခင်၊ မုလှိုင်၊ သီလင်း၊ ခေခင်၊ ဂျူး။

Acts 9:1-6 Meanwhile, Saul was still breathing out murderous threats against the Lord’s disciples. He went to the high priest and asked him for letters to the synagogues in Damascus, so that if he found any there who belonged to the Way, whether men or women, he might take them as prisoners to Jerusalem. As he neared Damascus on his journey, suddenly a light from heaven flashed around him. He fell to the ground and heard

a voice say to him, ‘Saul, Saul, why do you persecute me?’ ‘Who are you, Lord?’ Saul asked. ‘I am Jesus, whom you are persecuting,’ he replied. ‘Now get up and go into the city, and you will be told what you must do.’”

တမန်တော်ဝတ္ထု ၉:၁-၆ ရှောလု သည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တဘက်၌ ခြိမ်းချောက်၍ အသေသတ်ခြင်းငှါပြင်စွာအသက်ရှုသဖြင့်၊ ထိုဘာသာဝင်သောယောက်ျား မိန်းမတို့ကိုတွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍တောင်းပြီးမှ၊ သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲကအလင်း သည် သူပတ်လည်၌ ရုတ်ကန့်ထွန်းတောက်လေ၏။ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်းဟုမိမိအားပြောသောစကားသံ ကိုကြားလျှင်၊ သခင်၊ ကိုယ်တော်သည်အဘယ်သူနည်းဟုမေးလျှောက်၏။ သခင်ဘုရား ကလည်း၊ ငါကားသင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း။ သို့သော်လည်း ထ၍မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟု မိန့်တော်မူ၏။

ဝုတ်ထုတမာခေ်၊ လင်; ၉:၁-၆ သေးလု ခေ်ခေ်၊ ဂိုဝ်တင်းလံးယု၊ ဃေ၊ ခေ်ခေ်; တင်း တခေ်လင်; ဗြူးတင်းလံးလေးလွှာ၊ ငိုတ်; ကပ်တံ၊ လိုင်ထူလင်းလှိုင်ရှင်းယှံ၊ ခေ်၊ လှိုင်လင် သေယဝ် ခပ်; ထူးဂျးတီး ခုခေ်ယိတ်ပရူးဂိုတ်; သေလေး ယွခေ်; ကပ်လိတ်; ဂိုတ်; လံးဂျး၊ ဂျးတီး; လှိုင်; ဂျူးတြူးကခေ်မီးဂျးခေ်; ဝိုင်းထမ်၊ မသီတ်; ခေ်ခေ်လေး ပေးထူပ်; ဂျခေ် ဗူးယိုင်းဗူးလံး ခပ်လှိုင်; ကခေ်ခပ်; လွမ်း ခေ်; သီခေ်; တင်း လင်; ယေ၊ သု ခေ်ခေ်လိုင်၊ ဂိုတ်; လံးမတ်ဗုတ်၊ ကပ်ဂျး၊ ဂျးတီး; ဝိုင်းယေ၊ ရုသလီမ်၊ မိုခေ် ခေ်၊ ဂျခေ်; တူတ်; ထွင်၊ ကျး။ ခေ်; မိုတ်; ကခေ်မခေ်ယင်းတိုတ်; ဂျးယု၊ လမ်တင်းဂွတ်; ထိုင်ဂျးတီးဂိုတ်; ဝိုင်းထမ်၊ မသီတ်; ခေ်ခေ်ကခေ်လီင်းလှိုင်လှိုင်သေဂျးခေ်ဂိုတ်ဂျပ်ထွင်၊ ဂိုတ်; လီင်းမေးဂွတ်; ဂိုတ်; မခေ်; ဂမ်းလီဝ် ကျး။ မခေ်လှိုင်ကပ်၊ ပုပ်၊ ဂျးခေ်လိခေ်သေယဝ် လံးငိုခေ်; သီင်ကခေ်လတ်; တေ့၊ မခေ်; လေးဝျး၊- သေးလု ကိုလင်း၊ သေးလု ကိုလင်း၊ ဂိုတ်; သင်လေး မွ်; ခေ်; လင်; ဝိုင်း ငိုခေ်; သေးဂပ်လှိုင်ခေ်၊ ခေ်၊ မိုတ်; ကခေ်ဝျးခေ်၊ ခေ်လိုင်၊ မခေ်; ကျး လင်; ထမ်လေး ဝျး၊- လင်; ဂိုတ်; ပီခေ်ဗူးလှိုင်ခေ်၊ ဝျးခေ်၊ ခေ်ကျး။ သီင်ခေ်ခေ်ကျးပေးမေးလေးဝျး၊- ဂပ်ပီခေ် ယေ၊ သု ကခေ်မွ်; ခေ်; လင်; ဝိုင်းခေ်ခေ်ကျး။ ခေ်; ဝျးခေ်ခေ်သေကျး မွ်; လှိုင်လေးခေ်; ဂျး၊ ဂျးခေ်; ဝိုင်းတေ့။ မွ်; တင်းလံးဂိုတ်; ဂျးသင်ကခေ်ဝျးခေ် မွ်; တင်း လံးခေ်၊ တင်းကခေ်လတ်; ခေ်ယု၊ ကျး၊ ဝျးခေ်၊ ခေ်ကျး။

Discussion: The calling is from God with purpose.
ဆွေးနွေးရန် = ဘုရားသခင် ခေါ်သောအခါ အလိုရှိသည်အတိုင်း ခေါ်၏။
ကခေ် တေလံးကပ်၊ လတ်; = မိုတ်; ကခေ်ဗြူးပီခေ်လင်; ဂွတ်; ခေ်ခေ် ပီခေ်လွမ်းကလှိုင်၊
မခေ်; လင်; ကျး။

Galatians 1:15-17 But when God, who set me apart from birth and called me by His grace, was pleased to reveal His Son in me so that I might

preach Him among the Gentiles, I did not consult any man, nor did I go up to Jerusalem to see those who were apostles before I was, but I went immediately into Arabia and later returned to Damascus.

ဂလာတီသြဝါဒစာ ၁:၁၅-၁၇ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသောဘုရားသခင်သည်၊ သားတော်၏ဧဝံဂေလိတရားကို တပါးအမျိုးသားတို့၌ဟောပြောစေမည်အကြောင်းမိမိအလိုတော်နှင့်အညီသားတော်ကိုငါ့အားပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု၊ ငါ့အရင်တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာယေရုလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။

ဂလာ၊ တီ ၁:၁၅-၁၇ ရှုလင်းဂျား၊ ငြေးပီခင်လင်း၊ ကခင်လှိုင်း၊ ဂိမ်းကပ်ဂပ် လီမ်မိုင်း၊ ဂပ်မီးခင်းတွင်၊ ဧမးဂပ်ခေခင်၊ ရှင်ကပ်ဂပ်လွမ်းလူလင်း၊ ဂျေးလူးမခင်းလင်း၊ ခေခင် ဧခေပျားလုဂ်၊ မခင်းလင်း၊ တီးဂပ် ရှုံးဂပ်လံ၊ ဂျေးလုတ်၊ တြားသတင်းသိုင်းပျေ၊ လုဂ်၊ လင်း၊ ဂျားခင်းရှုခင်းတင်၊ လိုဝ်တင်၊ ခိုင်းတင်းလံ၊ ကျေး။ ဂပ်ကမ်၊ တိုင်း၊ ပင်၊ ဂခင်တင်းခပ်လိုင်း၊ ကခင်ပီခင်တမာခင်၊ လင်း၊ ကွခင်တင်းဂပ်ခင်း၊ ဝိုင်းယေ၊ ရုသလီမ်၊ ခေခင်။ ဂပ်ကမ်၊ ဂျားလူးတီး၊ ခပ်။ ဂပ်ဂျား၊ ဂျားတီး၊ မိုင်းကရေ၊ ပျား၊ ဂမ်းလီင်ခေလး၊ သမ့်ခိုခင်းမိုင်းဂျား၊ ဂျားတီး၊ ဝိုင်းထမ်၊ မသီတ်၊ ကျေး။

Romans 8:30 And those He predestined, He also called; those He called, He also justified; those He justified, He also glorified.

ရောမသြဝါဒစာ ၈:၃၀ ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကိုခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏။

ရူမ်းမ ၈:၃၀ ခပ်လိုင်းကခင်မခင်းလင်း၊ မခင်းခါခင်းဝံခေခင်ဂျေး၊ မခင်းလင်း၊ ရှင်ကပ်ကျေး။ ခပ်လိုင်းကခင်မခင်းလင်း၊ ရှင်ကပ်ခေခင်ဂျေး၊ မခင်းလင်း၊ ရှုံးခေတ၊ ယူ၊ ခင်းတင်း၊ ကခင်သိုင်း၊ တေ၊ ကျေး။ ခပ်လိုင်းကခင်မခင်းလင်း၊ ရှုံးခေတ၊ ယူ၊ ခင်းတင်း၊ ကခင်သိုင်း၊ တေ၊ ခေခင်ဂျေး၊ မခင်းလင်း၊ ယွင်းယေးကျေး။

Ephesians 1:11-12 In Him we were also chosen, having been predestined according to the plan of Him who works out everything in conformity with the purpose of His will, in order that we, who were the first to hope in Christ, might be for the praise of His glory.

ဖေက်သြဝါဒစာ ၁:၁၁-၁၂ မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကိုစီရင်ပြုပြင်တော်မူတတ်သောသူ၏ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွကခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည်ထိုခရစ်တော်အားဖြင့်အမွေခံဖြစ်ကြ၏။ အကြောင်းမူကား၊ ခရစ်တော်ကိုမြော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။

ကေးဗီတ်၊ ၁:၁၁-၁၂ ရွပ်၊ ပိုင်း၊ မခင်းလင်း၊ လှိုင်း၊ ဂိမ်း၊ ဧဗကပ်ဂပ်ဝံ၊ လုလီမ်မိုင်း၊ ကွခင်ခံခေခင်ဂပ်ပီခင်ဂျေး၊ ကခင်ခါမ်၊ ကမူလု၊ ခင်းလင်း၊ ခရိုလံ၊ ခေခင်ကျေး။ ဂျားခင်၊ ကခင်တင်းဂျား၊ တင်းပွင်ကလုပ်၊ လေ၊ တခေ၊ မခင်းလင်း၊ မီးခေခင် မခင်းလင်း၊ လီ၊ ယင်၊

ရှ်တီးပီခ်တင်းသီင်းတင်းလူင်ကျေး။ လွင်းမခ်းလမ်း၊လွင်းခင်၊ရှိုပ်ရှိုင်းလိုင်းကခ်လံး၊ မုင်းထူးမွင်းထူးလမ်းခရိုလ်ခေခ် တမ်းလံးပီခ်လွင်းတင်းကခ်ယွင်းယေးမူခ်လမ်း ကျေး။

Discussion: People are called according to their predestination.

ဆွေးနွေးရန် = ဘုရားစီမံထားသည့်အတိုင်း ခေါ်၏။

ကခ်တေလံးကုပ်၊လၢတ်း = မခ်းလမ်းရှွင့်လွမ်းခင်၊မခ်းလမ်းခိုင်ပွင်ခေခ်ကျေး။

Matthew 10:1 He called His twelve disciples to Him and gave them authority to drive out evil spirits and to heal every disease and sickness.

ရှင်မသဲခရစ်ဝင် ၁၀:၁ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူး သောနတ်တို့ကို နှင်ထုတ်ခြင်းငှာ၎င်း၊ အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းချမ်းစေခြင်းငှာ၎င်း အခွင့်ပေး တော်မူ၏။

ရှမ်းလမ်းမတ်းဧထ၊ ၁၀:၁ မခ်းလမ်းရှွင့်ကပ်တေပးလမ်းသိပ်းသွင်ဂျေယဝ်လင်၊ ကာပ်းပခ်တမ်းခွင်းတီးခပ် ရှ်းခပ်လံးဂျေးဗီဂျ်တင်းလံးကွတ်၊ပီတ်း ရှ်းခပ်လံးရှ်းရှ်း တင်းခံးတင်းပီခ်ရှ်းလိုဝ်းရှ်းပိုင်ရှ်းခမ်းကျေး။

Discussion: He called them with assignment.

ဆွေးနွေးရန် = တာဝန်ပေး၍ စေခိုင်းရန် ခေါ်၏။

ကခ်တေလံးကုပ်၊လၢတ်း = ရှွင့်ကပ်ရှ်းလံးပခ်ပုခ်းဗွခ်းဧလးပွံ၊လုံ့၍၊ကျေး။

Mark 5:18-20 As Jesus was getting into the boat, the man who had been demon-possessed begged to go with Him. Jesus did not let him, but said, “Go home to your family and tell them how much the Lord has done for you, and how He has had mercy on you.” So the man went away and began to tell in the Decapolis how much Jesus had done for him. And all the people were amazed.

ရှင်မာကုခရစ်ဝင် ၅:၁၈-၂၀ လှေထဲသို့ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူရှိပါမည်အကြောင်းတောင်းပန်လျှင်၊ကိုယ်တော်သည်အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက်ကျေးဇူးပြုတော်မူသည်ကိုသင်၏အဆွေအမျိုးတို့အားပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊ထိုသူသည်သွား၍၊ယေရှုသည်အဘယ်မျှလောက်ကျေးဇူးပြုတော်မူသည် ကို၊ ဒေကာပေါ လိပြည်တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။

ရှမ်းလမ်းမ၊ဂု ၅:၁၈-၂၀ မိုဝ်းကခ်မခ်းလပ်ခပ်းဂျးခင်းရှိုပ်းလိုင် ဂျေကခ်ဗီဂျ် ခပ်းခေခ် တွင်းပၢခ်၊ယွခ်းကခွၢင် ရှ်းလံးမီးယူ၊လူလ်းဂခ်တင်းမခ်းလမ်းကျေး။ မခ်းလမ်းယင်းကမ်၊ပခ်ကခွၢင်ဧလး မီးကမိင်ဝုး၊- မွ်းဂျးဂျးတီးရှိုခ်းမွ်းကိတ်၊တင်း တီးပီးခွင့်မွ်းလိုင်းခေခ်တု။ ခံးပခ်လၢတ်းပခ်ခပ် လွင်းကခ်ထု၊ဝရုဗြူးကိတ်း

လူနလ; ဂြီတ်းဂျေးလူးတီးမိုးယွဲ,ခေ,ထာခေ,ဂြိုဝ်ခေခေတၢ၊ ဝါးခေ,ခေလ;၊ ဂါးခေခေ
ဂေ; ကွတ်,သေဂါးတီးခေခေဂျါ,သေယဝ် မွတ်,လာတ်;သတင်းသီင်ခါဝ်, လွင်းကခေ
လဝ်;ယေ,သု ဂြီတ်းဂျေးလူးတီးမခေ: ယွဲ,ခေ,ထာခေ,ဂြိုဝ်ခေခေ ခေ့မိုင်းတေ,ဂါ,ပေး
လိ နလ; ဂူခေ:တင်းသီင်;တင်းလူင် ကါမ်းခေ,ဂေ;။

Discussion: Not because of our wish but His desire.

ဆွေးနွေးရန် = မိမိ၏အလိုကိုလိုက်ရန်မဟုတ်၊ သူ၏အလိုတော်အတိုင်းလိုက်ရန်ဖြစ်၏။
ကခေတေလံ;ကုပ်,လာတ်; = ကခေ,လွဲ;ပီခေလွမ်းကလူင်,တူင်လဝ်;ဂဝ်,။
ပီခေလွမ်းကလူင်,မခေ:လဝ်;ဂူလ်းဂေ;။

John 10:2-4 The man who enters by the gate is the shepherd of his sheep. The watchman opens the gate for him, and the sheep listen to his voice. He calls his own sheep by name and leads them out. When he has brought out all his own, he goes on ahead of them, and his sheep follow him because they know his voice.

ရှင်ယောဟန်ခရစ်ဝင် ၁၀:၂-၄ သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။ ထိုသူအား တံခါး
စောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည်နားထောင်တတ်ကြ၏။ သူသည်မိမိ
သိုးတို့ကိုနာမည်ဖြင့်ခေါ်၍ပြင်သို့ထုတ်ဆောင်တတ်၏။ သိုးများကိုထုတ်သောအခါသိုးတို့
ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။

ဂျါမ်းလဝ်;ယုင်းဂျါခေ, ၁၀:၂-၄ ဂေ့ကခေခေ;လွမ်းဂူးဖမ်းတူဂျါ,ခေခေလမ်းပီခေဂေ့
ကခေလီင်;သုင်းထိင်းသုင်းဂေ;။ ဂူခေ:ပွဲ;ဖမ်းတူဂေ;တမ်းဖုလ်,ပခေဂေ့ခေခေ ဂေ;။
သုင်းတင်းလံ;ဂေ; တမ်းထွမ်,ကဝ်သီင်မခေ:ဂေ;။ မခေ:ဂွင့်လိဝ်;ဂွင့်သီင်သုင်းမခေ:
နလ; ကဝ်ခဝ်ကွတ်,ဂျါ,ဂေ;။ မိုင်းကခေ မခေ:ကဝ်သုင်းမခေ:ကွတ်,ဂျါ,ခေခေလိဝ်
မခေ:လင်;ပံ့ဂျါ,ပု;ခေ;သုင်းမခေ:နလ; သုင်းလိဝ်;ခေခေဂေ; ပိုင်းကခေဂူလဝ်;သီင်
လဝ်;ခဝ်နလ;လွမ်းဂျါ,ဂေ;။

Discussion: He calls by name

ဆွေးနွေးရန် = နာမည်အတိုင်း တယောံစီကိုခေါ်၏။
ကခေတေလံ;ကုပ်,လာတ်; = ဂွင့်ဂေ့လွဲဂေ့ခေခေလွမ်းလိဝ်;လွမ်းသီင်ဂေ;။